

ပြင်သစ်သမ္မတ မက်ခရွန်ထံသို့ အိတ်ဖွင့်ပေးစာ - ဥရောပ သမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုပါ ကင်းလွတ်ခွင့်များကို တိုတယ် ကုမ္ပဏီအား အသုံးချခွင့်မပြုပါနှင့်။

President Emmanuel Macron
President of the Republic of France
Palais de l'Élysée
55 Rue du Faubourg-Saint-Honoré
75008 Paris, France
Paris

National Assembly
Palais Bourbon, Paris
126 Rue de l'Université,
75355 Paris 07 SP

The French Senate
Palais du Luxembourg
15 Rue de Vaugirard,
75291 Paris, France
6th arrondissement of

ဇွန်လ ၂၁၊ ၂၀၂၂ ခုနှစ်။

ကမ္ဘာတဝှမ်းတောင်းဆိုမှု - ဥရောပသမဂ္ဂ၏ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အား ဒဏ်ခတ် ပိတ်ဆို့မှု တွင် ပါဝင်သော ကင်းလွတ်ခွင့်များကို တိုတယ်ကုမ္ပဏီအား အသုံးချခွင့်မပြုပါနှင့်။

လေးစားရပါသော သမ္မတ မက်ခရွန်

ကျွန်ုပ်တို့အနေဖြင့် အကြမ်းဖက် မြန်မာ့အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင် တော်လှန်နေကြပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြသော မြန်မာပြည်သူလူထု ကိုယ်စား စာရေးလိုက်ပါသည်။ ယခု ပေးပို့သောစာတွင် [ဥရောပ သမဂ္ဂ၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း \(MOGE\) အား ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပါဝင်သော ကင်းလွတ်ခွင့် များကို တိုတယ်ကုမ္ပဏီအား အသုံးချခွင့်မပြုရန်](#) အရပ်ဘက်အဖွဲ့အစည်း (၄၅၉) တို့မှ ပူးပေါင်း တောင်းဆိုထားပါသည်။

ကျွန်ုပ်တို့အနေဖြင့် သမ္မတ မက်ခရွန်နှင့် ပြင်သစ်အစိုးရ၏ မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုကို ပံ့ပိုးပေးမှုနှင့် အာဏာသိမ်း အုပ်စုကို တရားမဝင်ကြောင်း သတ်မှတ်မှုများအတွက် လေးစားအသိအမှတ်ပြုပါသည်။ သို့ပေမဲ့ ထိုသို့သော လုပ်ဆောင်မှုများ သည် မြန်မာပြည်သူလူထုအတွက် လုံလောက်မှုမရှိပါ။ ပြင်သစ် တိုတယ်စွမ်းအင် ကုမ္ပဏီက လူမျိုးတုံး သတ်ဖြတ်ထားသည့် အာဏာသိမ်း စစ်အုပ်စုကို ငွေကြေး လွှဲပြောင်းမှုများပြုလုပ်နေသည်။

သံယံဇာတ ပိုင်ရှင် [မြန်မာပြည်သူလူထု၏ တောင်းဆိုမှု လိုလားချက်များကိုလည်း ငြင်းပယ်ပြီး လျစ်လျူရှုကာ](#) လူသား မျိုးနွယ်စု အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးနေပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်ကာ စစ်အုပ်စု၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ပြည်သူလူထု [၇သိန်း ကျော် သည်](#) ၎င်းတို့၏နေအိမ်များမှ စွန့်ခွာထွက်ပြေးနေကြရသည်။ ထို့အပြင် [ပြည်သူ ၁.၉၀၀ ကျော်](#) အသတ်ခံထားရပြီး မြေပြင် အရေအတွက်မှာ ပိုပြီး များပါသည်။ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ထားသည့် မြန်မာစစ်အုပ်စုသည် ကျေးရွာများ ကို မီးရှို့ခြင်း၊ ပြည်သူလူထုကို သတ်ဖြတ်ခြင်းများကို နေ့စဉ်လုပ်ဆောင်နေလျက်ရှိသည်။

ပြင်သစ်သမ္မတ မက်ခရွန်ထံသို့ အိတ်ဖွင့်ပေးစာ - ဥရောပ သမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုပါ ကင်းလွတ်ခွင့်များကို တိုတယ် ကုမ္ပဏီအား အသုံးချခွင့်မပြုပါနှင့်။

တိုတယ်ကုမ္ပဏီ၏ ထောက်ပံ့ပေးမှုဖြင့် ပြည်သူ့လူထုကို သတ်ဖြတ်ရာတွင် အသုံးပြုသော စစ်လက်နက်များဝယ်ယူရန် ဓာတ်ငွေခွန် အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၅၀၀) ကျော်ကို စစ်အုပ်စုကရရှိခဲ့သည်။

ထိုသို့ စစ်အုပ်စုကို ပံ့ပိုးနေသော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်ခြင်း မပြုရန်လိုအပ်သည်။ ဥရောပသမဂ္ဂ၏ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဒဏ်ခတ်ပိတ်ဆို့မှုပါ ကင်းလွတ်ခွင့်များကို တိုတယ်ကုမ္ပဏီကို အသုံးချခွင့် မပြုပါနှင့်။ အကြမ်းဖက် စစ်အုပ်စုထံကို ဓာတ်ငွေခွန်များ တပြားတကျပ်မှ မရောက်ရှိသင့်တော့ပါ။

ပြင်သစ်အစိုးရအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကို ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ရန်နှင့် တောင်းဆိုခဲ့သော [မြန်မာပြည်သူ ၂၃၀,၀၀၀ ကျော်](#) ၏ အသံကို နားထောင်ရန်နှင့် ဒဏ်ခတ် ပိတ်ဆို့မှုများ ကို ထိရောက်မှုရှိစေရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆို လိုက်သည်။

သမ္မတမက်ခရွန်နှင့် ပြင်သစ်အစိုးရကို ကျွန်ုပ်တို့က တောင်းဆိုသည်မှာ -

၁) ဥရောပ သမဂ္ဂ ပိတ်ဆို့မှု၏ ချွင်းချက်ကင်းလွတ်ခွင့်ကို TotalEnergies အား မပေးခြင်းဖြင့် ရာဇဝတ်ကောင် မြန်မာစစ်အုပ်စု ထံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဒေါ်လာများ မရောက်သွားရန် တားဆီးပေးရန်ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို အမှန်တကယ် သက်ရောက်မှုဖြစ်စေရန် အတွက် တိုတယ် ကုမ္ပဏီသည် ၎င်း၏ အစု ရှယ်ယာများနှင့် ရင်းနှီးမြှုပ်နှံမှုများကို မလွှဲပြောင်းပေးခြင်း လုပ်ဆောင်ရမည့်အစား - လက်တွေ့မှာ MOGE ကို ငွေပေးချေမှုများ ဆက်လက်လုပ်ဆောင်နေပြီး ၎င်းမထွက်ခွာခင် (သို့) စစ်အုပ်စုနှင့် တွဲဖက်လုပ်ဆောင်မည့် အော်ပရေတာ အသစ် ခေါ်ဆောင် လာခြင်းများ လုပ်ဆောင်နေသည်ကို တားဆီးပေးပါ။

၂) ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေသော မြန်မာ ပြည်သူ့လူထု၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် အတူရပ်တည်ပြီး တိုတယ် ကုမ္ပဏီ၏ လူမျိုးတုံးသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအား ငွေကြေးပံ့ပိုး မှုများကို အမြန်ဆုံး ရပ်တန့်ပေးပါ။

တရားမျှတမှု၊ လူသားဆန်မှုနှင့် အတူရပ်တည်ပါ။
လေးစားစွာဖြင့်

မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ (၄၅၉) အဖွဲ့အစည်းများ

ပြင်သစ်သမ္မတ မက်ခရွန်ထံသို့ အိတ်ဖွင့်ပေးစာ - ဥရောပ သမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုပါ ကင်းလွတ်ခွင့်များကို တိုတယ် ကုမ္ပဏီအား အသုံးချခွင့်မပြုပါနှင့်။

နိုင်ငံပေါင်း (၂၀)မှ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်ရွာ အခြေပြု အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သပိတ် ကော်မတီများ၊ သမဂ္ဂများ

ပိုမို သိရှိလိုပါက ဆက်သွယ်ရန်။ ။

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု - bloodmoneycampaign21@gmail.com

ရိုဟင်ဂျာ လွတ်မြောက်ရေး ညွှန်ပေါင်း အဖွဲ့ - info@freerohingyacoalition.org

ရှေ့ပြေး အသံ အဖွဲ့ - info@progressive-voice.org